

ین امر هف ین وو چرمد مل مک تاکهد مژام ای هی موام وهب ادراو چوئس یب یت هی ای مل «وارکن یی عت» زؤس مژی رد ز. 34 یل اس مل نه فی ئتس ین درکراس گنس ات و تاکهد یپ تس مد ز. پ 457 یل اس مل مه یئس مزیه ادتو هچوئس یب و شهوئس یب ین اکهدت هی ای مل «وارکن یی عت» زؤس مل لب ،تئش یئکهد

بتاكهد یراید یتەىاپاپ و یتسرەپەتەب یناکەر اکنارئو.

Aprēa dvī dhi šāk vāṣṭ haptādak āāṣy, Məsīh bəburīd, ammā nē xodāš; və qawma ān amīr kē xāhad āmad, šahr və maqbəd-rā xwāhad xarāb kard; və pāyān-e ān bā tūfān xāhad būd, və tā pāyān-e jang, virānīhā muqarrar gardīda ast. Və ū ahd-rā bā bisyārī barāy yek haptād ta'yīd xāhad kard; və dar mīyāna-ye ān haptād, qurbānī və hadye-rā mawqūf xāhad sāxt; və ba'd az entešār-e makrūhāt, ān-rā virān xāhad kard, tā ān consummation, və ānče ta'yīn šode ast, bar ān virān furo rīxta šavad. Daniel 9:26, 27.

Gabriel avisa a Daniel que “después” que el “Mesías” fue “quitado”, “el pueblo de un príncipe que ha de venir destruirá la ciudad y el santuario”. La Roma pagana destruyó la “ciudad y el santuario” en el asedio que duró exactamente tres años y medio, desde el año 66 hasta el 70 d.C. Gabriel señala que “el fin de la guerra” sería “con inundación”, y que la guerra consistiría en “asolamientos”. La guerra que fue ejecutada contra Jerusalén y el santuario fue el hollamiento llevado a cabo por el paganismo y el papado. La potencia pagana que destruiría a Jerusalén al principio fue Babilonia, pero la potencia pagana que la destruiría después de la crucifixión del Mesías fue la Roma pagana. Pero la guerra contra el santuario y el ejército fue llevada a cabo por dos poderes asoladores, y el segundo de los dos poderes asoladores en las Escrituras es el papado.

Պապականությունը այն զորությունն է, որ ներկայացված է որպես «հորդահեղ պատուհասը», այն է Դանիել տասնմեկի քառասուներորդ խոսքի այն զորությունը, որ «հորդում է և անցնում»: Երուսաղեմի կոխկրտույնը, որ սկսվեց Բաբելոնով և շարունակվեց այն երկաթյա ազգով, որը խոսում էր մռայլ խոսքեր, ինչպես Մովսեսն է ներկայացնում Երկրորդ Օրինաց գրքում, հաջորդվեց պապականությամբ: Մինչև կոխկրտուման ավարտը «ամայացումներ» էին «վճռված»: Քսանյութերորդ խոսքում Քրիստոսը շատերի հետ հաստատում է ուխտը մեկ շաբաթվա համար: Այդ շաբաթվա մեջտեղում երկրային զոհաբերական համակարգը պիտի դադարեր, քանի որ Քրիստոսը սկսեց Իր քահանայապետական ծառայությունը երկնային սրբարանում: Քանի որ հրեաները չհնազանդվեցին իրենց համար կտրված փորձության ժամանակամիջոցում, սրբարանն ու քաղաքը կրկին պիտի ամայացվեին:

Ayat tersebut berkata, “karena penyebaran kekejian-kekejian ia akan menjadikannya sunyi sepi, bahkan sampai kepada kesudahan, dan apa yang telah ditetapkan itu akan dicurahkan ke atas yang sunyi sepi.” Ketika orang-orang Yahudi akhirnya memenuhi cawan masa percobaan mereka sampai ke tepi, kota dan tempat kudus itu harus tetap sunyi sepi sampai akhir peperangan. Pada “kesudahan” penindasan itu pada tahun 1798, telah “ditetapkan” bahwa kepausan akan menerima luka yang mematikan. Kemudian kota dan tempat kudus itu harus dipulihkan dan dibangun kembali, sebagaimana dilambangkan ketika orang-orang Yahudi keluar dari Babel harfiah di bawah ketiga dekret.

Hataa xumura waraana sanaatti Qulqulleettiin Yerusaaalem humna paaphaasummaaatiin miillattee turuu qabdi. Yeroon raajii kan waggoota kuma lamaa fi dhibba sadii keessatti yeroowwan addaa ta'an ijaaruu, hariiroon mul'ata waggoota torbaatamaa isa miillatamuu sanaa mul'ata deebisanii ijaarsa mana qulqullummaa fi loltoota wajjin walqabatee yeroo hubatamu qofa sirriitti hubatamuu

Milleritakunaqa Jesucristo cruzpi wañusqan p'unchawta allinta reqsirqanku, chaymanta iskay chunka kinsa pachak watakunapa tukukuyninpas reqsichisqa karqa. “Messiaspa kuchusqa kaynin” “semanaq chawpinpi”, maypichus Cristo “pactota” takyachirqan, judíokuna pruebanankupaq tiemponkuta hunt'aspa junt'achisqankurayku, chayta “abominacionkunapa mast'ariynin” nisqapi rikuchisqa hina, chaypas reqsichisqa karqa. Cruzqa historiaq señаланan hina tukurqa, mayqenchus

“Medianochepa Qapariynin” willakuypa reqsikuyninpaq ancha necesitakusqa karqa.

Хэдийгээр Бурханы хүчийг ийнхүү хүчтэйгээр илрүүлсэн эшлэлүүдэд гэрэл агуулагдаж байсан боловч Миллерчүүд Даниелын хоёр үзэгдлийн харилцан холбоог ойлгох хүслийг илэрхийлсэн тэрхүү эшлэлүүдийн ойлголтод хэзээ ч хүрээгүй. Христ гэрээг баталсан долоо хоног нь хоёр үед хуваагдсан бөгөөд Эгч Уайт хожим нь үүнийг эхлээд Христийн биечлэн үйлчилсэн гурван жил хагасын үйлчлэл, дараа нь шавь нараар төлөөлөгдсөн Түүний үйлчлэлийг илэрхийлдэг хэмээн тодорхойлсон. Тэд загалмайн түүхэн тэмдэг нь 1844 оны 10-р сарын 22-ны өдрийг тогтоох тулгуур болсныг харсан боловч, энэ нь мөн адил гурван жил хагасын хоёр ижил хугацааны төвийг илэрхийлж, улмаар Бурхан Мосегоор дамжуулан Өөрийн “гэрээний хэрүүл” хэмээн нэрлэсэн “долоон цаг”-ийг төлөөлж байсныг олж хараагүй юм.

Tiin nyi n maa kin tōor kpa la ŋun, n kpa n pvn ŋun la nyɔŋa ksii nyetaa nɛ ŋun yela. N maa ta mvhvŋ la ŋun zv, ka mvhvŋ bɛ ta tōor nɛ m covenant la daam; la tiin ŋun yer la ŋun teer ŋun tɔŋa pvv, n maa tum la kparamkparam la ŋun svɔŋ; la bɛ maa zi ŋun nɔɔ la kɔɔr la nuu. Leviticus 26:24, 25.

Ao Kristo o haqiiinayey axdiga kuwa badan la leh, wuxuu ahaa axdigii uu muranka ka qabay Yuhuuddii caasiyiinta ahayd. “Muranka axdigiisa” wuxuu billowday 723 BC, markii reer Ashuur boqortooyadii woqooyi maxaabiis ahaan u kaxeeyeen, dabadeedna kun iyo laba boqol iyo lixdan maalmood oo nebiyadeed ayuu jaahilnimadu ku tumatay Israa’iilkii muuqda. Tumashadaasna waxaa markaas xigtay kun iyo laba boqol iyo lixdan maalmood oo nebiyadeed oo kale, oo baabanimadu ku tumanayey Israa’iilka ruuxiga ah.

Ang propetikong linggo na doo’y pinagtibay ni Cristo ang tipan, bilang katuparan ng pangitain ng dalawang libo at tatlong daang taon, ay kumatawan din sa pangitain ng dalawang libo at limang daan at dalawampung taon. Sapat na nakilala ng mga Millerita ang hula ng dalawang libo at tatlong daang taon upang wastong ipahayag ang pabalita ng Sigaw sa Hatinggabi, ngunit pinili nilang tanggihan ang ilang bahagi ng liwanag na nilayong ipabatid ng pagpapaliwanag ni Gabriel sa kabanata siyam.

ဂါဗရိလသည် ဒန်ယလေအား “matter” နှင့် “vision” ဟု ကိုယ်စားပြုပေးသော ရှုပါရုံနှစ်ပါးကို မှန်ကန်စွာ ခွဲခြားနားလည်ရန် (စိတ်တွင် သီးခြားခွဲထုတ်ရန်) ညွှန်ကြားခဲ့သည်။ ထိုအကဲဖြတ်၏ ပညာစုံခြင်းအနုစေ၍လည်း Sister White က ဒန်ယလေသည် “seven times” ၏ သင်ကတေဖ၍သော သီတင်းပတ် ခုနစ်ဆယ်နှင့် နှစ်ပေါင်း နှစ်ထောင်သုံးရာတို့၏ အပန်းအလှန်ဆက်နွှယ်မှုကို နားလည်ရန် ကျိုးပမ်းစဉ်၌ ဤအရာပင် သူ၏ အဓိကဝန်ထုပ်ဝန်ပိုးဖွဲ့စည်းခြင်း ကျွန်ုပ်တို့အား အသိပေးထားသည်။

Na Adventismo a rejeição dos “sete tempos” colocou-os numa posição em que não podiam compreender que o primeiro período de quatrocentos e noventa anos, que foi cortado dos dois mil e trezentos anos, representava a rebelião da aliança que Moisés identifica como a “contenda da sua aliança”.

Anin nallapaaqquusaq sapaatip-akunnerata qeqqani pisimasooq ulluliinarmik erseqqissaataanngitsoq paasiniarnissaat mattunneqarsimavoq; tassami taanna Kristusip Israellip naalannginneranut



«Tängel kimsañ mesajepajj janiw amuyatākaniti, aka uraqer qhant'aykāni uka qhant'āwix jach'a k'ajkirinakapampi, nayrar sartaski uka jach'a k'ajkiripan sarnaqañ jan munirinakampix k'ari qhant'āw sasin sutichatāniwa. Kuna lurāwis lurasispāna ukax jan luratāniwa, chiqap arun k'umaranakap jan katuqirinakampi, jan iyawsāwinakapat layku. Nanakax qhanan chiqap arupar sayt'irinakaruw achikt'apxma: Diosan markapan thakipat mistupxam. Alaxpachat apayanit qhant'āwix jupanakan qhanpach ukat jan mayjt'ir rayunakapampi qhant'pan. Diosax jumanakaruw, khitinakarutix aka qhant'āw purini, kunjamtix uka qhant'āw apnaqapktaxa ukat responsabilt'i. Khitinakatix jan ist'añ munapkani ukanakax juchañchatāpxaniwa; kunattix chiqāwix jupanakan puriñapatakix jak'ankānwa, ukampis jupanakax churat oportunidades ukat

privilegionakap jisk'achapxänwa. Yatiyäwinakax, divin credencialanakanipki ukanakax, Diosan markaparuw apayanitäna; Criston jach'a k'ajkiripa, jach'a cancañapa, aski kankañampi ukat chiqäwimp phuqt'at aski sarnaqäwipa, ukanakaw uñacht'ayata; Jesucristo tuqin Diosarjam phuqhat taqpach kankañax nanak taypinwa suma uñnaqt'ampi munkañampi qhanstayatäna, taqi khitinakan chuymapax jan nayraqata juch'añampi jist'antatäkäna ukanakar munañchayañataki. Nanakax yatt'anwa Diosax nanak taypin irnaqawayi. Jiwasax almasanakuw jucha luräwit chiqapar sarnaqañaruw kutt'ir uñjtan. Jiwasax p'eqt'at chuymantinakan chuymanakapan iyawsäw wasitat jaktayat uñjtan. ¿Ñanqha usu leprani jaqinakjamäpxtati, q'omachata sarxapki ukanakjama, ukat mä sapa mayniw kutt'anina Diosar jach'añchañataki? Jan ukhamäñäni, antisas khuyapayasiñapat parlapxañäni, ukat Diosarux chuymampi, qillqatanakampi, arumpi jach'añchapxañäni.» Review and Herald, May 27, 1890.